

မာတိကာ

- စာရေးသူ၏အမှာစကား	၉	၃၁။ အလှည့်သုံးစား မလုပ်ပါနဲ့	၇၇
၁။ မင်္ဂလာယူတတ်ပါစေ	၁၁	၃၂။ အများကြီး မသိပေမဲ့	၇၈
၂။ လုပ်နိုင်သလောက် လုပ်ကြည့်ပါ	၁၃	၃၃။ ပြင်လိုမရပေမဲ့ ပြင်နိုင်ပါတယ်	၈၀
၃။ ကုသိုလ်ရအောင် နေပါ	၁၅	၃၄။ ဘယ်လိုလောကခံနဲ့ပဲ ကြံပါစေ	၈၂
၄။ နေ့စဉ်ဖြည့်မှ ပြည့်မယ်	၁၇	၃၅။ အကောင်းဘက်သို့	၈၄
၅။ သင်ယူမှုကြောင့် ရှင်သန်ပါ	၁၇	၃၆။ မြင့်မြတ်တဲ့ဘဝ	၈၅
၆။ ကောင်းတာတွေ လုပ်တယ်ဆိုတာ	၂၀	၃၇။ အသိဉာဏ်ကို အဆင့်မြှင့်တင်ပါ	၈၆
၇။ သဘာဝတရားကို ကျေးဇူးတင်ပါ	၂၂	၃၈။ စွန့်လွှတ်မှ ချမ်းသာ	၈၇
၈။ လှုပ်ခတ်နိုင်တယ်	၂၅	၃၉။ အသိရှိရှိ နေတတ်ပါစေ	၈၉
၉။ ကြိုတင်ပြင်ဆင်ထားပါ	၂၇	၄၀။ ရိုးသားမှု ပျောက်ဆုံးသွားတဲ့အခါ	၉၁
၁၀။ တည်ငြိမ်တဲ့သူ	၂၈	၄၁။ ကုသိုလ်ကြောင့် ချမ်းသာ	၉၂
၁၁။ ထင်ပေါ်လိုတဲ့ရောဂါ	၃၀	၄၂။ အပ္ပမာဒ	၉၄
၁၂။ စိတ်ကျန်းမာမှ စိတ်ချမ်းသာမယ်	၃၂	၄၃။ ကောင်းကွက်တွေကိုသာ တွေးလိုက်ပါ	၉၆
၁၃။ သတိတရားရဲ့အစွမ်း	၃၆	၄၄။ ချမ်းသာခြင်းရဲ့ လမ်းစ	၁၀၁
၁၄။ ကျေးဇူးရှင်တွေပါ	၃၉	၄၅။ ပြောသင့်မှ ပြောပါ	၁၀၂
၁၅။ အဓိပ္ပာယ်ရှိတဲ့ဘဝ	၄၁	၄၆။ မပင်ပန်းပါဘူး	၁၀၅
၁၆။ ငြိမ်းချမ်းလိုသူ	၄၃	၄၇။ လူကစတင်နည်း	၁၀၈
၁၇။ အရွယ်နဲ့ အင်အား	၄၅	၄၈။ သတိရပါ	၁၁၀
၁၈။ စည်းကမ်းရှိဖို့ လိုပါတယ်	၄၆	၄၉။ မကြောက်ပါနဲ့	၁၁၂
၁၉။ အကောင်းဆုံး ကူညီခြင်း	၄၉	၅၀။ အကျိုးများစေတယ်	၁၁၄
၂၀။ အရှုပ်တွေ ဖြေရှင်းနည်း	၅၂	၅၁။ ရိုးသားမှု ပျောက်ဆုံးသွားတဲ့အခါ	၁၁၆
၂၁။ နှမြောတတ်ပါစေ	၅၄	၅၂။ ကိုယ်ရွေးချယ်သောလမ်း	၁၁၈
၂၂။ ကိုယ့်ဘဝ ကိုယ်ပြင်	၅၆	၅၃။ ဖျံဝေပေးရုံသက်သက်ပါ	၁၂၀
၂၃။ သဘောထားမှန်ဖို့ လိုပါတယ်	၅၆	၅၄။ ဆုံးရှုံးမခံပါနဲ့	၁၂၂
၂၄။ သတိနဲ့ မေတ္တာ	၅၈	၅၅။ အများကြီးကဲ့တဲအရာ	၁၂၄
၂၅။ ပန်းတိုင်ကို ရောက်ချင်ရင်	၆၆	၅၆။ လောကကို အကျိုးပြုလိုလျှင်	၁၂၆
၂၆။ ကလျာဏမိတ္တရဲ့ တန်ဖိုး	၆၈	၅၇။ ဆရာတင်ခြင်း	၁၂၉
၂၇။ အကျိုးရှိအောင် အသုံးချပါ	၇၀	၅၈။ တုန်လှုပ်မှု မရှိ	၁၃၁
၂၈။ အပြစ်မမြင်တော့ဘူး	၇၁	၅၉။ သဘောထားမြင့်မြတ်သူ	၁၃၃
၂၉။ အဆိုးနဲ့ကြုံရင် အကောင်းကို သတိရပါ	၇၃	၆၀။ မကောင်းလည်းကံ ကောင်းလည်းကံ	၁၃၆
၃၀။ ကိုယ့်အလုပ်ကို ကိုယ်သိဖို့	၇၅	၆၁။ မြင့်မြတ်သော ကျေးဇူးဆပ်နည်း	၁၃၉
		၆၂။ စီမံနဲ့ပတ်ဝန်းကျင်	၁၄၁
		၆၃။ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်	၁၄၃